

جب نامہ مکہ موہتہن، ہی ادوخ یاسای یہن اوہ چئپ مک، یتئی اپاپ یندن ارزماد یندرکئی جہبئی ج ین امرہ فہب،
 موادن مک وہئی رسل ہل یوؤ یتسہد مزی تن اتستؤرپ کئتاک . تنئر باد یتسور ووتسار ہل یواوہت
 یوہوئی وُب تاورپ مارواوہ وہئی رسل ہل کئتاک ، تنئر گب اوؤر یزیئ یتسہد یوہوئی وُب تاکب ژئرد
 ہی یتئکھی مہئی یرمگی راک ریژ ہل ، کئتاک ، تادب کئتل تسہد مسیل اوئیری پس لہگل
 یرامؤک و ناتستؤرپ کیئتہموک کمو یکہر ووتسہد کیہی امہن ب وومہ نامہ کہتالو ، ادہن ہالیئس

اوہی، تاکب شوخ یی اپاپ ین اکمن دن اتلہلہ و ورد ی موہن درکوالب ی اگتپر و، موہن تاکب تہر
»مکی زن یی انتوک و موہن اتلہلہ ی موہن یرنئروس رس ین درکراک و ب تاک مک ین نازب ین ن او تہد
Testimonies, volume 5, 451.

Nghari awawi so sa ilustrasion na ni may sunod-sunod, ngan an sunod-sunod nga ito usa nga paksa han inspirado nga pulong. Usa ini nga hitabo nga nahitatabo ha dekreto, nga ha usa nga kahulogan amo in usa la nga nag-iisahanon nga hitabo, kondi ha tinuod usa ini nga hilawig nga mabinantayon nga sunod-sunod han mga hitabo. Ha “dekreto” an United States nadudiri na nga amo an ikaunom nga ginhadian han Biblia nga profesiya, nga nagpapasabot nga didto nagtitikang an ikapito nga ginhadian, kondi an ikapito nga ginhadian nauyon nga ihatag an ira ginhadian ngadto ha mapintas nga mananap. Kon an buwaon nga propeta mapirde na, an dragon nasaliwan ha iya posisyon, ngan dayon ihinahatag an katunga han iya ginhadian ngadto ha mapintas nga mananap.

Na Karami ya Dagi, waali annabii afurtama tammanii fi shantama kan Baal, akkasumas annabii dhibba afur kan bosonaa, warri Samaariyaa keessatti maaddii Izebel irraa nyaachaa turan, ni turan.

Teyana nye maa omane so na boaboa Israel nyinaa ano bra me nkyen wo Karmel bepaw so, ne Baal adiyifo ahanan ne aduonum, ne mfikyiri adiyifo ahanan, a wadidi wo Yesabel pon so. 1 Ahene 18:19.

ಎಲೀಯನು ಕರಮೇಲ ಪರವತದ ಮೇಲಿನ ಆ ಮುಖಾಮುಖಿಯನನು ಒಂದು
ವೇವದವೆಂದು ಗುರುತಿಸುತ್ತಾನೆ; ಅದು ಯಥಾರಥ ದೇವರು ಯಾರು ಎಂಬ
ಪರಶನೆಯಷ್ಟೇ ಅಲ್ಲ, ಯಥಾರಥ ಪರವಾದೆ ಯಾರು ಎಂಬ ವೇಷಯದ ಮೇಲಿನ
ವೇವದವೂ ಆಗಿತ್ತು.

イリヤは民に言った。「主の預言者として残っているのは、ただ私ひとりである。だが、
、バアルの預言者は四百五十人である。」列王記第一 18:22

Teyá e Elijah nhlónhlónde si me dzo tso dzi va du, ekema ede Baal nyagbloqilawo alafa ene kple bla ato lawo kple enuto fe asiwo.

इलूयाह ने उनसे कहा, “बाअल के भवषियद्वक्ताओं को पकड़ लो; उनमें से एक भी न बचने पाए।” तब उन्होंने उन्हें पकड़ लिया; और इलूयाह उन्हें नीचे कशिन नाले के पास ले गया, और वहाँ उनका वध किया। 1 राजा 18:40.

Baal ilahilekuna kemasi duguta n na, ani ni binkesorow kemε naaniw minnu tun beere dōron ke ni Jezabel ye, ka dumuni ke a ka tabali la Samariya dugu kono, olu tun ye musokese ilahikena, Ashtarot, ka nabikow ye. Musokese ilahikena o te se ka ban kofeliya ke Eliya ka Karmel Koyoro ka nabikow faali la.

«Le peuple, sur la montagne, se prosterné dans la terreur et la crainte révérencielle devant le Dieu invisible. Il ne peut soutenir la vue du feu éclatant et dévorant envoyé du Ciel. Il craint d'être consumé dans son apostasie et dans ses péchés. D'une seule voix, il s'écrie, et ce cri retentit sur la montagne et se répercute jusque dans les plaines au-dessous avec une effrayante netteté : “L'Éternel, c'est lui qui est Dieu ; l'Éternel, c'est lui qui est Dieu.” Israël est enfin réveillé et détrompé. Il voit son péché et combien gravement il a déshonoré Dieu. Son indignation s'enflamme contre les prophètes de Baal. Avec une épouvantable terreur, Achab et

les prêtres de Baal furent témoins de la merveilleuse manifestation de la puissance de Jéhovah. De nouveau, on entend, dans des paroles de commandement saisissantes, la voix d'Élie adressée au peuple : "Saisissez les prophètes de Baal ; qu'aucun d'eux n'échappe." Et le peuple était prêt à obéir à la parole d'Élie. Il se saisit des faux prophètes qui l'avaient séduit, et les conduisit au torrent de Kison ; là, Élie, de sa propre main, tua ces prêtres idolâtres.» Review and Herald, 7 octobre 1873.

ദൈവസന്നിധിയിൽ വശേത്തിൽ വരാനിരിക്കുന്നത് അമരീകൻ ഐക്യനാടുകളിലെ ഞായറാഴ്ച നിയമത്തെ കർമ്മത്തേപർവ്വതം പരതിരൂപീകരിക്കുന്നു. അപ്പോഴാണ് ഒരു ലക്ഷത്തി നാൽപ്പത്തിനാലായിരത്തിന്റെ പതാക (എലിയാവാൽ പരതിരൂപീകരിക്കപ്പെട്ടതു) ഉയർത്തപ്പെടുന്നത്. യഥാർത്ഥ പരാജയപ്പെടുന്ന കോമപ്, യിസബേലിന്റെ ആഹാരം ഭക്ഷിച്ചുകൊണ്ട് സമാധാനത്തിൽ ഇരിക്കുന്നത് കൃത്യമായ പരാജയപ്പെടുന്ന കോമപിനോടു വ്യക്തമായ വിരുദ്ധതയിൽ അവിടെ വളിവാകുന്നു. കർമ്മത്തേപർവ്വതത്തേക്കു നയിച്ചുകൊണ്ടിരിക്കുന്ന സഭയുടെയും രാജ്യത്തിന്റെയും കോമപായി മാറിയിരുന്ന റിപ്പബ്ലിക്കൻ കോമപ്, അവിടെ ബബെൽ പരവചനത്തിലേ ആറാമത്തെ രാജ്യമായി തന്റെ അന്ത്യം പരാപിക്കുന്നു. അപ്പോൾ ശേഷിക്കുന്നത് ആഹാബും അവന്റെ പത്നിയും രാജ്യവും, സമാധാനത്തിൽ മറഞ്ഞിരിക്കുന്ന മതഭരണ പരാജയപ്പെടുന്ന രാജാക്കന്മാരോടൊപ്പം വിരുന്നിരിക്കുന്നത് യിസബേലും മാത്രമാണ്. ആറാമത്തെ രാജ്യം അവസാനിക്കുന്നു; തുടർന്ന് മഴ അളവില്ലാതെ വരുന്നു.

Erodon urtemugako festan, Elias, Joanes Bataiatzaileak irudikatua, erromatarren kartzelan dago, askapena edo heriotza zain. Ez dago Baalen profetarik engainuaren dantza burutzeko, Salome baizik, Jezabelen alaba. Erodes eta haren errege-lagunak Babiloniako ardoarekin mozkortuak daude; izan ere, haren urtebetetzeak igandeko legea ere irudikatzen du, eta nazio guztiak Babiloniako ardoa edaten hasi ziren 2001eko irailaren 11n, laster etorriko den igandeko legea baino askoz lehenago.

E wadè ma dùm dfoo mi yidi malaa'ika wodfo jippii daga dow kammu, mo woodi bawde mawde; e duuniyaaru ndin wadi jayngol sabu teddungal makko. O noddii e sembe mawde, e daande sembe, e wi'ude: Baabylon mawngon yanii, yanii, e ngol wadii nokkuure jinnaaji, e suudu kala ruuhu laabaado, e suudu kala colliho laabaado e konnaajo. Sabu leydiiji fuu njarii ndiyam inabojam tikkandam e tikkere njeenu makko, e laamii e duuniyaaru ndun njiididi e mayri, e luumoowo e duuniyaaru ndun ngaldi rich sabu duunde neddaaku makko. Wahayu 18:1-3.

Tsawversik da yallin ta pûr bûn dema ku avahiyên mezin ên New Yorkê, bircên ducanî, bi destdana Xwedê hatin xwarê avêtin.

«Теперь приходит известие, будто я заявила, что Нью-Йорк должен быть сметён приливной волной? Этого я никогда не говорила. Я говорила, что, когда смотрела на

возводимые там огромные здания, этаж за этажом, то думала: “Какие ужасные сцены разыграются, когда Господь восстанет, чтобы страшно потрясти землю! Тогда исполнятся слова Откровения 18:1–3”. Вся восемнадцатая глава Откровения есть предостережение о том, что грядёт на землю. Но мне не дано особого света относительно того, что именно постигнет Нью-Йорк, кроме того, что я знаю: однажды великие здания там будут низвержены вследствие обращения и переворачивания силы Божьей. Из данного мне света я знаю, что разрушение уже в мире. Одно слово от Господа, одно прикосновение Его могучей силы — и эти массивные сооружения падут. Произойдут сцены, ужас которых мы не в состоянии даже представить». Review and Herald, July 5, 1906.

La ley dominical de pronta imposición está representada por la segunda voz de Apocalipsis, capítulo dieciocho, y representa el Monte Carmelo de Acab y la fiesta de cumpleaños de Herodes. Herodías, que también es Jezabel, no está presente en la embriagada fiesta de Herodes, así como Jezabel estuvo ausente del Monte Carmelo. Hasta la ley dominical, ella ha sido olvidada durante los setenta años simbólicos del reinado de la bestia de la tierra, el sexto reino de la profecía bíblica. Cuando Jezabel recibió su herida mortal en 1798 y 1799, el sexto reino (los Estados Unidos) comenzó su período como el sexto reino de la profecía bíblica. Cuando el sexto reino termine, entonces ella regresará, comenzará a cantar sus cantos y cometerá fornicación con todas las naciones de la tierra.

Ны заз бæдæнтæй æмæ сывæллонтæй пророчествонæй райдайыд 2001 азы 11 сентябры, фæлæ уый уыд æрмæст цæттæгæны рæстæг, куыд æвдыст æрцыд 508 азы фæстæй 538 азы онг, æхсæзындзыд азы дæргъы, фыццаг хатт куыд æй бакаст æххуысбæсты. Фæдыл æмбисондзакъоны онг, кæд æхсæзæм паддзахад Ильяйы кæрæдзийæй амард æрцауы, уæдмæ йæ æмбæхст уыд Самарийы. Уæд Иоанн Схыгъдæгæнæг дарддæр ис йæ ахæстæны, раттын кæнæ мæлæт кæсыны фæдыл.

Հերովդեսն ու իր ազնվական բարեկամները հարբած էին Բաբելոնի գինով, երբ Սալոմոն՝ Հերովդիայի (Հեզաբելի) դուստրը, կատարեց իր խիստ գալթակոյի պարը, և Հերովդեսը դուստրեց իր ցանկասեր ու արյունապղծական փափագները: Նա ամբողջովին գերված էր իր խորթ դստեր սեռական հրապույրներով և նրան առաջարկեց մինչև իր թագավորության կեսը:

ادیوخ ینووبکی ادمل یژۆر مل دۆرئە کئی تاک، تاه واجنوگ یکیژۆر مک ووب ادکئی تاک مل شەممئی ین ارادتالەسەد و ناکەزەمب هی زابەرس مدرکەرس و یوخ یناکەروەگ ژب یەروەگ یکیئوئش و دۆرئە و درک یامەس و مەرووژ مەتاه مسای دۆرئە وەئ یچک کئی تاک و؛ درک زاس لی لەج یی کەرس، مەکب اواد مئێ تئو مەتەد یچەرە:» بتوگ هچک وەب اشاپ، درک شوخ لە نووبتش یناد ادیلەگەل یەن اوەئ ات تەن انەت، مەدەد تئپ، تەهەکب اواد مئێ یچەرە:» مەک دراوخ ژب یدنئوس و «مەدەد تئپ شینم:» بتوگ شینوئە «؟مەکب اواد یچەرە:» بتوگ یوخ یکی ادەب و مەردەد و وچ اج «مەکەن یشن اش یەوین ی اواد و اشاپ یال ژب مەرووژ و وچ لەبەب جەب تەسەد شینوئە «نارەددی مەعەمەل یایحە یەرس» «تەتەب مئپ کەه یین یەرسەل رەددی مەعەمەل یایحە یەرس اتەس ئی رە تئو مەدە:» بتوگ، درک، نووبتش یناد ادیلەگەل یەن اوەئ رەبەل و یەکەدن ئوس رەبەل مألەب؛ ووب رابەمەد رۆز شاشاپ؛ نین ئی یەرسەل ینامەف و دران یکی دالەج اشاپ ئی جەب تەسەد و. مەتاکب تەپ یەکاواد تەس یوین مەکەچک تەسەد هیاد و انئە کەه یین یەرسەل مەسەل یەکەرسە و، یەرب ئی یەرسەل ادن یزەل و وچ شینوئە،

Revelation tigistayoctochni matzti voz 11 de septiembre de 2001-pej ne gua, ne ome voz Sunday law san niman ne moneki gua. Ipan ne historia tlen monextia ipan Juan capítulo chicuace, ne achto voz de 2001 catca ne voz de Cristo quimatiaya in idiscipuloj quen monequi quicuazquej in inacayo huan conisquej in iesyo, pampa Yejhua catca ne melahuac Pan de Ilhuicac. Ne periodo pehuaya ipan Galilea huan tlamiya ica se tlapopolhuiliztli de idiscipuloj tlen mocuepquej de Yejhua ipan Juan capítulo CHICUACE, versículo SESENTA Y SEIS. Ne historia pehuaya ipan Galilea ica se prueba tlen tlaqualiztli, huan tlamiya ica ne tlanahuatil de ne marca de ne yolcatl, quen quineztia ne número de itoca ne papa, tlen yec CHICUACE, CHICUACE, CHICUACE. Galilea quinequi quijtos “punto de mocuepaliztli”, huan 11 de septiembre de 2001 catca se “punto de mocuepaliztli” profético (Galilea), huan ilhuítl de itlacatilis Herodes catca ica ne tlayecanani de Galilea. Ne voz tlen pehua de Revelation capítulo dieciocho, huan ne voz tlen tlamia de Revelation dieciocho, no omej nechnextilia ipan Galilea, tlen yec se punto de mocuepaliztli.

«Existen lecciones que deben aprenderse de la historia del pasado; y se llama la atención a ellas, para que todos comprendan que Dios obra ahora siguiendo las mismas líneas que siempre ha seguido. Su mano se ve en Su obra y entre las naciones hoy, exactamente de la misma manera que ha sido desde que el evangelio fue proclamado por primera vez a Adán en Edén.

«დევნენ პერიოდები, რომელნიც გარდამტეხ მომენტებს შეადგენენ ხალხთა და ეკლესიის ისტორიაში. ღმრთის განგებულებით, როცა ეს სხვადასხვა კრიზისები დგება, იმ დროისათვის ნათელი მიეცემა. თუ იგი მიიღება, სულიერი წინსვლა მოჰყვება; თუ უარყოფილია, სულიერი დაცემა და დაღუპვა მოსდევს. უფალმა თავის სიტყვაში გახსნა სახარების შემტევი საქმე, როგორც იგი წარსულში მიმდინარეობდა და მომავალშიც გაგრძელდება, თვით უკანასკნელ ბრძოლამდე, როდესაც სატანური ძალნი განახორციელებენ თავიანთ უკანასკნელ საოცარ მოძრაობას». Bible Echo, August 26, 1895.

2001 တွင်ရှိသော ဂါလီလဲနှင့် မကဠိခရိုင် ရောက်ရှိလာမည့် တနင်္ဂနွေပဒကောလိပ်ရှိသော ဂါလီလဲတို့သည် နောက်မှီး၏ အလင်းကို မည်သည့်အချိန်၌ သွန်းလောင်းပေးသည်ကို သတ်မှတ်ဖော်ပြကြသည်။ 2001 ခုနှစ်တွင် ထိုသွန်းလောင်းခြင်းသည် အတိုင်းအတာဖြင့် ချင့်တွက်သွန်းလောင်းခြင်းဖြစ်သော်လည်း၊ ဒုတိယအသံ၌မူ အတိုင်းအတာမရှိဘဲ သွန်းလောင်းပေးသည်။ ထိုအရာကို ဧလိယက ဗာလပရောဖက်များကို သတ်ပိုင်းနောက် ဖြစ်ပေါ်ခဲ့သော အလွန်ကြီးမားသည့် သွန်းလောင်းခြင်းဖြင့် ကိုယ်စားပြုထားသည်။ ထိုဖော်ပြချက်သည် ဟရောက်၏ မွေးနေ့ပွဲ၌ ဖြစ်ပွားခဲ့သည်။ ဟရောက်၏ မွေးနေ့သည် သမ္မမာကျမ်းစာ ပရောဖက်ပုဂ္ဂိုလ်တို့ ဖော်ပြသော သတုတမနှိုင်း၏ မွေးဖွားခြင်းကို သတ်မှတ်ဖော်ပြပြီး ထိုနှိုင်းသည် ၎င်းမတိုင်မီရှိသော နှိုင်း၏ သဘောအရပ်ကို ချက်ချင်း လိုက်နာ၍ ပေါ်ထွန်းလာသည်။ အမေရိကန်ပြည်ထောင်စုသည် ပဉ္စမနှိုင်း၏ သဘောအရပ်ချိန်ဖြစ်သော 1798 ခုနှစ်တွင် အုပ်စိုးခြင်းကို စတင်ခဲ့ပြီး ဗာလပရောဖက်များ၏ သဘောအရပ်ချိန်တွင် သတုတမနှိုင်း၏ မွေးနေ့သည် ရောက်ရှိလာပြီဖြစ်သည်။ ထိုသတုတမနှိုင်းကို မြောက်ဘက် ဆယ်ပိုင်းခွဲနှိုင်းဖြစ်သော အာဟပ်၏ နှိုင်းအားဖြင့်လည်းကောင်း၊ ပင်ရောမ၏ မြောက်ဘက် ဆယ်ပိုင်းခွဲနှိုင်းကို ကိုယ်စားပြုသူ ဟရောက်အားဖြင့်လည်းကောင်း ကိုယ်စားပြုထားသည်။

Na sungut sangapuluh a nakita mo sa ibabaw ng halimaw, ang mga ito ay mapopoot sa patutot, at siya'y gagawing wasak at hubad, at kakainin ang kaniyang laman, at susunugin siya sa apoy.

Sapagkat inilagay ng Diyos sa kanilang mga puso ang ganapin ang kaniyang kalooban, at magkaisang magbigay ng kanilang kaharian sa halimaw, hanggang sa matupad ang mga salita ng Diyos. At ang babaing iyong nakita ay yaong dakilang lungsod, na naghahari sa mga hari sa lupa. Apocalipsis 17:16–18.

ሄሮድስ ለሰሎሜ የገባውን መሐለ ለመፈጸም ተስማማ፤ የዮሐንስንም ራስ እንዲሰጣት ተስማማ፤ መሐለውም እስከ መንግሥቱ እኩሌታ ድረስ እንደሚደርስ ተወክሎ ነበር። የተባበሩት መንግሥታት አሥሩ ነገሥታት፣ ጋለሞታይቱን ቢጠሉም እንኳ፣ ሰባተኛ መንግሥታቸውን ከቀደሙት ሰባት ራሶች ውስጥ ለሆነው ስምንተኛው ራስ ለመስጠት ይስማማሉ። የሚስማሙትም በዓለም አቀፍ መንግሥትና በዓለም አቀፍ ቤተ ክርስቲያኗ መዋሃድ ላይ የተመሠረተ መንግሥት ነው። ነገር ግን ጋብቻው የላቲን ጋብቻ ነው እንጂ የእንግሊዝ ጋብቻ አይደለም፤ ምክንያቱም ጋብቻቸው “ሴቲቱ” በ“ነገሥታቱ” ላይ እንደምትነግሥ ተወክሎ ነው። በላቲን ጋብቻ ቤተሰቡ የሴቲቱን የቤተሰብ ስም እንጂ የወንዱን አይደዝም፤ የዚህም ሁለት-አቀፍ ጋብቻ ስም በትንቢታዊው ትረካ ውስጥ አስፈላጊ አካል ነው።

“Reyes y gobernantes y administradores han puesto sobre sí la marca del anticristo, y son representados como el dragón que va a hacer guerra contra los santos: contra los que guardan los mandamientos de Dios y tienen la fe de Jesús.” Testimonios para los ministros, 38.

Ari ñiqi qillqasqa artikulopi kay yachayta qatiqkusun.

Amagama Yesaya mwene wa Amози yezibonela ngokuphathelele kwaJuda neJerusalema. Kuyakuthi emihleni yokucina intaba yendlu kaJehova imiswe esicongweni sezintaba, iphakanyiswe ngaphezu kwamagquma; zonke izizwe ziyakugeleza ziye kuyo. Izizwe eziningi ziyakuhamba zithi: Wozani, sikhuphukele entabeni kaJehova, endlini kaNkulunkulu kaJakobe; uyakusifundisa izindlela zakhe, sihambe emikhondweni yakhe; ngokuba umthetho uyakuphuma eSiyoni, nezwi likaJehova eJerusalema.... Ngalolo suku abesifazane abayisikhombisa bayakubamba indoda eyodwa, bethi: Siyakudla isinkwa sethu, sigqoke izingubo zethu; kuphela masibizwe ngegama lakho, ususe ihlazo lethu. Ngalolo suku ihlumela likaJehova liyakuba lihle futhi libe nenkazimulo, nesithelo sezwe sibe sihle kakhulu futhi sibe nobuhle kulabo abaphunyukileyo bakwa-Israyeli. Kuyakuthi oseleyo eSiyoni, nosalayo eJerusalema, uyakuthiwa ungcewele, wonke umuntu obhaliweyo phakathi kwabaphilayo eJerusalema; lapho iNkosi isigezile ukungcola kwamadodakazi aseSiyoni, ihlambulule igazi laseJerusalema phakathi kwalo ngomoya wokwahlulela nangomoya wokushisa. Isaya 2:1–3, 4:1–4.